

ဟိန်ခိန်ဒီဖျာန်ပုၤကညီဘျာထံတၢ်ရူလိၣ်မုၢ်လိၣ်
အတၢ်ပၣ်ဖျါလၢ (၂၀၁၀-၂၀၁၁) နံၣ်အဂီၢ်

တၢ်ကတိၤလၢညါ

မံၤပုၤစံးထီၣ်ပတြၢၤလွၢၤ လၢအဘျူးအဖိုၣ်အပိၣ်, ဒီးအတၢ်မၤလီၤလး လၢပုၤကညီဖိအဂီၢ်အပိၣ် န့ၣ်တက့ၢ် (စံး. ၁၀၇:၈).

လၢကစၢ်လွၢၤအဘျူးအဖိုၣ် အတၢ်မၤဂ့ၤမၤဝါအပိၣ်ပလဲၤခီဖျိဘၣ်ကဒီးတၢ်ဘၣ်ထွဲလိၣ်သး လၢတၢ်ဖံးသကိး မၤသကိးအဂီၢ် ဒ်အကြးဝဲဘၣ်ဝဲအသိးလၢ (၂၀၁၀-၂၀၁၁) နံၣ်အဘၣ်ကစီပုၤဂ့ၤဂ့ၤ စးထီၣ်လၢတၢ်ရူလိၣ်မုၢ်လိၣ် အတၢ်ရဲၣ်တၢ်ကျဲၤလၢ ၂၀၁၀ နံၣ် လါမုၢ် (၃၀) သီ ဟါ တုၤလၢ လါယုၤ (၁) သီဟါဝံၤအလီၢ်ခံၣ်န့ၣ်လီၤ.

ဟိန်ခိန်ဒီဖျာန်ပုၤကညီဘျာထံတၢ်ရူလိၣ်မုၢ်လိၣ် ဘၣ်တၢ်စးထီၣ်ကရၢကရိအိၤလၢ ၂၀၀၇ နံၣ်, လါယုၤအပူၤ ခီဖျိ သရၣ်ဒိၣ်ဒီးကထာၣ်အိၣ်န့ၣ်ညိၣ် (ပုၤကညီဘျာထံခဝုၣ်ရၢၣ်အနဲၣ်ရဲၣ် အခါဖဲန့ၣ်) ဒီးကီၢ်ဂုၤကီၢ်ဂၤ ပုၤကညီ ဘျာထံခိၣ်န့ၣ်တနီၤ အတၢ်ထံၣ်လိၣ်ကတိၤသကိးန့ၣ်လီၤ.

ဖဲ ၂၀၀၈ နံၣ်, လါမုၢ် န့ၣ် တၢ်သ့ၣ်ဆၢဖးကတီၢ်စ့ၢ်ကိးလၢ တၢ်ကထံၣ်လိၣ်ဒီး ကတိၤအါထီၣ် တၢ်ဂ့ၢ်လီၤတၢ် န့ၣ်လီၤ. ပုၤကညီဘျာထံခဝုၣ်ရၢၣ်ဃုထာဝဲ အခၢၣ်စးနီၢ်နီၢ်(၅)ဂၤ လၢကဟဲဆူတၢ်ရဲၣ်တၢ်ကျဲၤန့ၣ် အိၣ်ဒီးတၢ်စံၣ်ညိၣ် အၢၣ်လီၤ လီၤတၢ်လီၤဆဲး ဘၣ်ဆၣ် မုၢ်လၢကလံၤမုၢ်ဒိၣ်န့ၣ်ကး(၆) လီၤလၢကီၢ်ပယီၤအပိၣ်, ခၢၣ်စး(၅)ဂၤအကျါ ပုၤလၢအဟဲတုၤမုၢ်ထဲသရၣ်ဒိၣ်ဒီးကထာၣ် ယဟးလုလုလး တဂၤဒီးန့ၣ်လီၤ. ကီၢ်ဂုၤကီၢ်ဂၤအခၢၣ်စးတဖၣ် ဟဲတုၤဝဲလံ အပိၣ်, အဝဲသ့ၣ်သးကျဲၤမၤသကိးတၢ်ရဲၣ် တၢ်ကျဲၤလၢအမၤဝဲသ့န့ၣ်လီၤ.

လၢတၢ်သးကျဲၤလီၤတၢ်ဂ့ၢ်ထီၣ်တၢ်ဖံးတၢ်မၤအဂီၢ် ဒ်တၢ်ရူလိၣ်မုၢ်လိၣ်အတၢ်ရဲၣ်တၢ်ကျဲၤအံၤ ဘၣ်တၢ်စးထီၣ် ထီၣ်ဟူးထီၣ်ဂဲၤအိၣ်လၢပုၤကညီဘျာထံခဝုၣ်ရၢၣ်အသိး, တၢ်ဂ့ၢ်တၢ်ကျဲၤအံၤ ဘၣ်တၢ်ဆိ ကမိၣ်က့ၤအိၣ်လၢ ပုၤကညီဘျာထံ ခဝုၣ်ရၢၣ် ကမံးတံၣ်မၤတၢ်ဒီးစံၣ်ညိၣ်အၢၣ်လီၤ ဟ့ၣ်မူဟ့ၣ်ဒါတၢ်ဂ့ၢ်အံၤ လၢကဘၣ်တၢ်သးကျဲၤဖီၣ်က့ၤအိၣ်လၢ ပုၤကညီဘျာထံခဝုၣ်ရၢၣ် တၢ်မၤဃုၣ်သကိး တၢ်သးခုကစီၣ်ခိၣ်မံးရၢၣ်န့ၣ်လီၤ.

ဒ်တၢ်ဟ့ၣ်မူဟ့ၣ်ဒါအသိး တၢ်မၤဃုၣ်သကိးတၢ်သးခုကစီၣ် ခိၣ်မံးရၢၣ်ဃုထာထီၣ် အခၢၣ်စး (၃)ဂၤလၢ ကဟဲထံၣ်လိၣ်ဒီး TKBC ဒီး KKBC အခၢၣ်စးတဖၣ် လၢကသးကျဲၤ တၢ်ရဲၣ်တၢ်ကျဲၤလၢ ၂၀၀၉ နံၣ်အဂီၢ်န့ၣ်လီၤ. စံၣ်ညိၣ်အၢၣ်လီၤဟ့ၣ်မူဟ့ၣ်စ့ၢ်ကိးဝဲလၢ တၢ်ရူလိၣ်မုၢ်လိၣ်အတၢ်ရဲၣ်တၢ်ကျဲၤ ကဘၣ်တၢ်စးထီၣ်အိၣ် အိၣ်ဒီးအဂ့ၢ်အဝီ န့ၣ်လီၤ.

လၢတၢ်အံၤအပိၣ်ခၢၣ်စးလၢအဘၣ်တၢ်ဃုထာအိၣ်(၃)ဂၤ ဟဲထံၣ်လိၣ်ဒီးသးကျဲၤတၢ်ရဲၣ်တၢ်ကျဲၤ လၢ ၂၀၀၉ နံၣ်အဂီၢ်ဃုၣ်ဒီးခၢၣ်စးတဖၣ်လၢ TKBC ဒီး KKBC ဒီးစးထီၣ်သးကျဲၤလီၤက့ၤ တၢ်ရဲၣ်တၢ်ကျဲၤလၢ ၂၀၀၉ နံၣ် အဂီၢ်န့ၣ်လီၤ.

ဖဲ ၂၀၀၉ နံၣ်, လါမုၢ်(၂၉)သီ - လါမုၢ်(၃၁)သီ အတၢ်ရဲၣ်တၢ်ကျဲၤအကတီၢ်န့ၣ် တၢ်သးကျဲၤပၣ်လီၤ တၢ်မၤ နဲၣ်ကျဲ(ဘျူးစ)ဒီးစးထီၣ်သးကျဲၤတၢ်မၤဒ်အသ့ဝဲအသိးန့ၣ်လီၤ.

ဒ်တၢ်နဲၣ်ကျဲအိၣ်ဝဲအသိး -

- (၁) ကမံးတံၣ်သးကျဲၤတၢ်မၤ ကအိၣ်ဖိုၣ် တနံၣ်တဘျီ အစ့ၤကတၢ်.
- (၂) ကမံးတံၣ်သးကျဲၤမၤတၢ် ဒီးခၢၣ်စးလၢကီၢ်ကိးဘၣ်ကထံၣ်လိၣ်အသး (၃)နံၣ်တဘျီဒီးပၣ်ကဲအိၣ် ဒ်ကမျၢၢ်တၢ် အိၣ်ဖိုၣ်အသိး လၢတၢ်ရူလိၣ်မုၢ်လိၣ်အဂီၢ်န့ၣ်လီၤ.

ဒ်တၢ်နဲၣ်ကျဲအိၣ်အသိး ကမံးတံၣ်သးကျဲၤတၢ်မၤ အိၣ်ဖိုၣ် တနံၣ်တဘျီစုၣ်စုၣ်ဖဲ ၂၀၀၉, ၂၀၁၀ ဒီး ၂၀၁၁နံၣ် တဖၣ်အပူၤဒီး ၂၀၁၁ နံၣ်အံၤမုၢ် ကမံးတံၣ်သးကျဲၤ တၢ်မၤအတၢ်အိၣ်ဖိုၣ် လၢအဘၣ်တၢ်မၤ စ့ၢ်ကိးအိၣ်ဒီးကမျၢၢ်တၢ် အိၣ်ဖိုၣ်န့ၣ်လီၤ.

တၢ်ဖံးတၢ်မၤလၢ (၂၀၁၀-၂၀၁၁) နံဉ်အဂီၢ်

သးအိၣ်ပၢ်ဖျါထီၣ်က့ၤ တၢ်ဖံးတၢ်မၤလၢအဘၣ် တၢ်သးကျဲၤမၤအီၤတနီၤ ခီဖျါခိၣ်န့ၢ် လၢတၢ်ဟ့ၣ်မူဟ့ၣ်ဒါ အီၤတဖၣ်န့ၢ်လီၤ.

၁. တၢ်သးကျဲၤထုးထီၣ်က့ၤလံၣ်လၢညါတဖၣ်

ဒ်တၢ်စံၣ်ညီၣ်အၢၣ်လီၤ အိၣ်ပၢ်စၢၤအသိး, တၢ်ကွၢ်က့ၤဒီးသးကျဲၤက့ၤ လံၣ်ခံဘၣ်လၢအမ့ၢ် “ပုၤကညီအတၢ် ဘၣ်ကီၢ်ဘၣ်ဂီၢ်” ဒီး “ပုၤကညီအတၢ်လဲၤထီၣ်လဲၤထီ” တဖၣ်ဒီး ခဲအံၤတၢ်ကပၢ်ဖျါက့ၤအီၤတဘျီဃီဒီး စဲကျဲးရၤလီၤ အီၤဆူ ပုၤကညီဖိလံၣ်တဖၣ်ဖဲ ၂၀၁၁ နံဉ်အံၤအပူၤလၢ သရၣ်ဒိၣ်သးနံၤ အတၢ်သးတၢ်ကျဲၤန့ၢ်လီၤ. လၢတၢ်ကစဲကျဲး ရၤလီၤလံၣ်အံၤအဂီၢ် တၢ်လၢၢ်ဘျီလၢၢ်စ့ၤ အိၣ်အါကစီဒီး, ဒီးပလိၣ်ဘၣ်ပုၤမၤစၢၤသ့တဖၣ် အတၢ်သ့ၣ်အိၣ်သးအိၣ် ဆီၣ်ထွဲစ့ၢ်ကိးလီၤ. ပစံးဘျး ဘၣ်က့ၤ ပုၤလၢလၢၢ်တဖၣ်အံၤ လၢအတၢ်အၢၣ်လီၤဆီၣ်ထွဲ တၢ်ဂ့ၢ်အံၤအသိးလီၤ.

- (၁) ပဒိၣ်ဖိလံၣ်ကီၢ် - AUD 300
- (၂) သရၣ်ဒိၣ်ဒီးကထာၣ်အီၤန့ၢ်ညီၣ် - USD 200
- (၃) TKBC - Baths 5000

ပကွဲမုၢ်ဒီးဃုကညးဘၣ် ပုၤလၢအမၤစၢၤဆီၣ်ထွဲတၢ်ဂ့ၢ်အံၤသ့တဖၣ်လၢ တၢ်မၤသကိးအဂီၢ်စ့ၢ်ကိးလီၤ.

၂. တၢ်မၤလၢကပီၤပုၤကြးဝဲဘၣ်ဝဲအကလုၣ်ကလုၣ်

ဒ်ကမံးတံၣ်သးကျဲၤတၢ်မၤ ဟ့ၣ်မူဟ့ၣ်ဒါဝဲအသိး, တနံဉ်အံၤကမံးတံၣ်လၢအသးကျဲၤတၢ်ဂ့ၢ် လၢထး ဆိကမိၣ်သးကျဲၤဆူထီၣ် ပုၤအမံၤလၢကြးဝဲဘၣ်ဝဲဒီး ဘၣ်တၢ်တူၢ်လိၣ်မၤလၢကပီၤအီၤ အိၣ်ဒီး တၢ်အဂ့ၢ်အစးလၢ တၢ်ပၢ်ဖျါသဃဲၤအီၤ ဒ်လၢအံၤအသိးန့ၢ်လီၤ.

- (၁) Col. Burneung Ruang Sawat(သ့ၣ်ခိၣ်ဒိၣ်စီစီလူၢ်ခါ) (Excellent Service Honor 2011)
- (၂) Thramu Naw Say Bay (သရၣ်မုၢ်စ့ဘၣ်) (Excellent Humanitarian Service Honor 2011)
- (၃) Saw Eh Tha Khu (စီၤအိၣ်သးခု) (Educational Outstanding Honor 2011)
- (၄) Mr. Po Churnshuprai (သ့ၣ်ခိၣ်ဖိအူ) (Business Achievement Honor 2011)
- (၅) Naw Mary Pee (နီၢ်မုၢ်န့ၢ်ဖဲ) (Educational Outstanding Honor 2011)
- (၆) Saw Tha Khu (စီၤသးခု) (Contribution Honor 2011)

၃. ခုစရီလၢ (လၢယူၤ (၁) သီ, ၂၀၁၀ - လၢမုၤ (၃၀) သီ, ၂၀၁၁) နံဉ်ဒီတနံဉ်အဂီၢ် မုၢ်ဒ်လၢ အံၤအသိးလီၤ.

- (၁) စုစိၣ်ခီ - ၅၈,၅၇၁.၁၃
- (၂) စုဟဲန့ၢ် - ၁၃၆,၇၅၈.၀၀
- ပၢ်ဖျါ - ၁၉၅,၃၂၉.၁၃
- (၃) စုဟးထီၣ် - ၄၈,၂၈၀.၀၀
- စုအိၣ်တ့ၢ် - ၁၄၇,၀၄၉.၁၃

နံဉ်လၢအကဟဲအဂီၢ် ပတိၣ်ကျဲၤလီၤကီၢ်တဖၣ် အတၢ်မၤသကိး ဒ်လီၢ်လီၢ်လီၤ. ဃုကညးဘၣ် ကီၢ်တဖၣ်လၢ ကသးကျဲၤမၤသကိးဝဲအဂ့ၢ်ကတၢ်ဒီး စံးဘျးက့ၤသုလၢတၢ်မၤသကိးလၢ အပူၤကွံၣ်အသိး, ဒီးစံးဘျးဆိသုလၢ တၢ်မၤသကိးဆူညါအဂီၢ်စ့ၢ်ကိးန့ၢ်လီၤ.

၄. ကမံးတံၣ်သးကျဲၤတၢ်မၤ အတၢ်အိၣ်ဖျါဖျါ

လၢတၢ်အိၣ်တၢ်ဆိးစီၤစုၤဒီးတၢ်ဖံးတၢ်မၤမူဒါတဖၣ်အိၣ်စုၣ်စုၣ်အသိးန့ၢ်, တၢ်အိၣ်ဖျါဘၣ်တၢ် မၤအီၤသ့ဒုၣ်ဖဲ ဆၢကတီၢ်တဖၣ်အံၤ အပူၤလီၤ.

- (၁) တၢ်အိၣ်ဖျါတၢ်တကတီၢ် - ၄.၆.၂၀၁၁- ဟါ (၁:၀၀) န့ၣ်ရံၣ်.
- (၂) တၢ်အိၣ်ဖျါခံကတီၢ်တကတီၢ် - ၅.၆.၂၀၁၁- ဟါ (၂:၀၀) န့ၣ်ရံၣ်.
- (၃) တၢ်အိၣ်ဖျါသၢကတီၢ်တကတီၢ် - ၇.၆.၂၀၁၁- မုၢ်ထူၣ် (၁၂:၀၀) န့ၣ်ရံၣ်

မုမုာ်လၢတၢ်ဆၢကတီၢ်အဂၤန့ၣ် ခိၣ်န့ၣ်လၢတၢ်ဟ့ၣ်မူဟ့ၣ်ဒါအီၤတဖၣ် ကျဲးစးတုၤအိၣ်လိာ်သး ဒီဖျါ ကွဲၤဒီန့ၣ် မ့ၢ်ဂ့ၤ, Email မ့ၢ်ဂ့ၤ ဒ်အလီၢ်အိၣ် ဒီးသ့ဝဲန့ၣ်လီၤ.

ဖဲအသ့န့ၣ် တၢ်ဟးအိၣ်သကိး, ရုလိာ်မုာ်လိာ်, ထံၣ်မဲာ်ထံၣ်န့ၣ် အိၣ်စ့ၢ်ကိးလၢ ကီၢ်တနီၤနီၤအတၢ်ကွဲၤမုာ်လိာ်သး ဒီးလၢတၢ်ရဲၣ်တၢ်ကျဲၤလီၤဆီတဖၣ် အကတီၢ်န့ၣ်လီၤ.

၅. တၢ်သးတၢ်ကျဲၤဆူညါ

ဒ်ပစံၣ်ညီၣ်အၢၣ်လီၤပာ်စၢၤအသိး တၢ်လၢပသးကျဲၤအီၤအဖၢမုာ်ဒီး တၢ်ကဘၣ်သးကျဲၤဝံၤအီၤ ဆူညါ အိၣ်ဒီးဝဲတနီၤ ဒ်လိာ်အံၤအသိးလီၤ.

- (၁) တၢ်မၤန့ၣ်တၢ်စဲပနီၣ်
- (၂) တၢ်သးကျဲၤတၢ်ဃုထံၣ်အါထီၣ်စ့ၣ်လၢတၢ်ဖဲးတၢ်မၤအဂီၢ်
- (၃) တၢ်ဆိၣ်ထွဲတၢ်မၤလိမၤဒီးလၢ တၢ်ကတဲာ်ကတီၢ်ဒုးဒိၣ်ထီၣ်ခါဆူညါခိၣ်န့ၣ်အဂီၢ်
- (၄) တၢ်ဆိကမိၣ်မၤဂ့ၤထီၣ်ဆူညါအတၢ်ရဲၣ်တၢ်ကျဲၤတဆီဘၣ်တဆီဒ်အသ့ဝဲအသိး

၆. ကမ္ဘၢၢ်တၢ်အိၣ်ဖိၣ်

ဒ်တၢ်ရုလိာ်မုာ်လိာ်အတၢ်နဲၣ်ကျဲၤအိၣ်ဝဲအသိး ပတၢ်ထံၣ်လိာ်သးဖဲ လၢယုၤ (၅)သီ ဟါ - လၢယုၤ (၈) သီ ဟါ တနံၣ်အံၤ မ့ၢ်ကမ္ဘၢၢ်အတၢ်အိၣ်ဖိၣ်အတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ.

(က) တၢ်လီၢ်တၢ်ကျဲ - ကီၢ်ကိၣ်တဲာ်ကညီၣ်တုၤထံၣ်ကရၢမိၢ်ပုၤ, ရံၣ်လိာ်လံာ်စီဆ့က့ၢ်, ဝုၢ်ကံာ်မဲ.

(ခ) ပုၤဟဲဆူတၢ်ရဲၣ်တၢ်ကျဲၤတဘျီအံၤဒ်တၢ်ဆဲးလီၤမံၤအိၣ်ဝဲအသိး ခဲလၢာ် (၂၁၄) ဂၤ.

ကီၢ်လၢ(ကီၢ်ပယီၤ)	-	၅၆ ဂၤ
ကီၢ်ကိၣ်တဲာ်	-	၉၄ ဂၤ
ခုၣ်ခုၣ်ဘံၣ်စံၣ်	-	၃၀ ဂၤ
ကီၢ်စ့ကဖိ	-	၂၀ ဂၤ
ကီၢ်အိးစုၣ်လယာ်	-	၇ ဂၤ
ကီၢ်အမဲရကၢ	-	၅ ဂၤ
ကီၢ်စွံၣ်ဒုၢ်	-	၁ ဂၤ
ကီၢ်ဖုလဲၣ်	-	၁ ဂၤ

(ဂ) တၢ်ဃုထၢထီၣ်က့ၤ ပုၤဘၣ်မူဘၣ်ဒါလၢ တၢ်ဖဲးတၢ်မၤဆူညါတဝီ (၂၀၁၁-၂၀၁၂) - (၂၀၁၃-၂၀၁၄) အဂီၢ်

- ပုၤဟၤလီၢ်ဆုၣ်နီၤ - (၁) သရၣ်ဒိၣ်သးနံၤ
- (၂) သရၣ်ဒိၣ်ရီၤဘးထွဲ
- ပုၤကွဲးနီၣ်တၢ်/နဲၣ်ရွဲၣ် - (၁) သရၣ်မုာ်ဒိၣ်ဒီးကထၢၣ်ကြိထၢၣ်ဒုၢ်
- (၂) သရၣ်ဒိၣ်ဖျါအဲးဖိခး
- ပုၤဟၤစု - သရၣ်မုာ်ယုၤလ့ၢ်ဘဲ
- ပုၤသမံသမိးစု - သရၣ်ဒိၣ်တၢ်လုၢ်
- ပုၤဟ့ၣ်ကူၣ်တၢ်တဖၣ် (၁) သရၣ်ဒိၣ်ဒီးကထၢၣ်အီၤန့ၣ်ညီၣ်
- (၂) သရၣ်ဒိၣ်ဒီးကထၢၣ်ယဟးလုလုလး
- (၃) သရၣ်ဒိၣ်ဒီးကထၢၣ်စဲမၢၣ်

၇. ကမ်းတံင်သူးကျဲတံင်ဖံးတံင်မးအတံင်ထံင်မဲင်ထံင်နီဒီး တံင်အိန်ဖိုင်လော ၂၀၁၂ အပူ

(၁) တံင်ဆာကတီၢ် - လါမုး(၂၈)သီ ဟါ- လါမုး (၃၀)သီ ဟါ, ၂၀၁၂ နံၣ်

(၂) တံင်လီၢ်တံင်ကျဲ - ကီၢ်ကီၣ်တဲၣ်ကညီဘျာထံလံၣ်စီဆုံကွံၣ်လီၤ, ဝုၢ်ကံၢ်မဲ.

တံင်ကတီၢ်လောခံ

ပစံးဘျူးယွၤလၢ ပမၤဝံၤဘၣ်က့ၤ ပတံင်ဖံးသကိးမၤသကိးလၢ (၂၀၁၀-၂၀၁၁) နံၣ် တံင်မၤအပူၤအယိန့ၣ်လီၤ. လီၤဆီဒံၣ်တံင် ပစံးဘျူးက့ၤခိၣ်နီၣ်အိၣ်မူအိၣ်ဒါလၢ (၂၀၀၉-၂၀၁၁)နံၣ်အပူၤ တဖၣ်ဃုၣ်ဒီးကမ်းတံင် သူးကျဲတံင်မၤ လၢအမ့ၢ်ကီၢ်တဖၣ်အခၢၣ်စးကိးဂၤဒဲးလၢအတံင်အဲၣ် တံင်သးအိၣ် မၤသကိးတံင်အဂ့ၤကတၢၢ်အယိန့ၣ်လီၤ.

ပစံးဘျူးက့ၤ ကီၢ်ကီၣ်တဲၣ်ကညီဘျာထံကရၢမိၢ်ပှၢ လၢအတံင်သူးတံင်ကျဲတူၢ်လိၣ်ခိၣ်ဆၢ ဒီး ကတံင်ကတီၢ် တံင်ခဲလၢၣ်လၢ ပတံင်အိၣ်ဖိုင် အတံင်ကဲထီၣ်ကဲထီ ဘၣ်လီၢ်ဘၣ်စးအဂီၢ်အယိန့ၣ်လီၤ.

ပစံးဘျူးက့ၤပှၢဟဲဆူ ကမ့ၢ်တံင်ထံၣ်မဲၣ်ထံၣ်နီၣ်ကိးဂၤလၢ အခိၣ်လၢၣ်အဘျုၣ်အစ့ၤ, အဂံၢ် အဘါ, အဆၢကတီၢ် ဒီးအတံင်မၤသကိးအယိန့ၣ်လီၤ.

ပဆၢဂ့ၤဆၢဝါဘၣ်ခိၣ်နီၣ်ဒီးကီၢ်တဖၣ်အခၢၣ်စးလၢအမ့ၢ်ကမ်းတံင်သူးကျဲတံင်မၤလၢ ကဟံးန့ၢ် မူဒါဆူညါတဝီ လၢတံင်မၤအဂီၢ်န့ၣ်လီၤ.

ပဃုကညးဒီးကွဲမုၢ် ပှၢကိးဂၤလၢတံင်မၤသကိးအဂီၢ် ဒီးဃုကညးအဒိၣ်ကတၢၢ်လၢ ကဘါ ထုကဖၣ်လၢတံင်ဖံး တံင်မၤအဂီၢ် ဒီးလၢပပှၢကညီကလုၣ် ဖဲအအိၣ်တပူၤလၢလၢအဂီၢ် ဒ်သိးကပံၣ်လုၢ် ပံၣ်ပှၢလီၤက့ၤအသး, ပံၣ်ဒိၣ်ယွၤ, သ့ၣ်ညါလီၤက့ၤအသးဒ် ယွၤအပှၢဃုထၢ တကလုၣ်ဒီးဘၣ်ဆိၣ်ဂ့ၤ ကသ့ဝဲအဂီၢ်တက့ၢ်.

ဆုၤထီၣ်ပှၢဒီးတံင်ယူးယီၣ်,

ဆဲးလီၤ-

* * *	* * *
သရၣ်ဒိၣ်သးနံၤ	သရၣ်ဒိၣ်ဒီးကထၢၣ်စဲမၢၣ်
ပှၢပှၢလီၢ်ဆုၣ်နီၤ	ပှၢကွဲးနီၣ်တံင်/ နံၣ်ရွဲၣ်
ဟီၣ်ခိၣ်ဒီဖျၢၣ်ပှၢကညီဘျာထံတံင်ရုလိၣ်မုၢ်လိၣ်	

ပှးဟဲထီၣ်ကမ်းတံၣ်သးကျဲၤတၢ်ဖံးတၢ်မၤတၢ်အိၣ်ဖျိၣ်တဖၣ်

၁. ပှးကညီၤဘျးထံၣ်ခၣ်ရှၢၣ်

- (၁) သရၣ်မုၢ်ဒိၣ်ဒီးကထၢၣ်ကြိထၢၣ်ဒုၢ်
- (၂) သရၣ်ဒိၣ်ဒီးကထၢၣ်စဲမစၢၣ်
- (၃) သရၣ်ဒိၣ်ဒီးကထၢၣ်ဒိၣ်စ့
- (၄) သရၣ်ဒိၣ်ဒီးကထၢၣ်လၢၢ်ဝါ
- (၅) ဒီးကထၢၣ်က့ၤတြၢၣ်

၂. ကီၢ်ကိၣ်တဲၣ်ကညီၤဘျးထံၣ်ကရၢမိၢ်ပှး

- (၁) သရၣ်ဒိၣ်သးနံၤ
- (၂) သရၣ်ထံမူ
- (၃) သရၣ်အိၣ်လဲဒိၣ်
- (၄) သရၣ်ဒိၣ်စီၤထူ
- (၅) သရၣ်ဒိၣ်တၢ်လူၢ်

၃. ခုၣ်ခုၣ်ဘံၣ်စံၣ်

- (၁) သရၣ်ဒိၣ်ရီၤဘၢးထွဲ
- (၂) သရၣ်ဒိၣ်ဒီးကထၢၣ်စဲမစၢၣ်
- (၃) သရၣ်ဒိၣ်နယူတၢၣ်
- (၄) သရၣ်ဒိၣ်အါသၢၣ်

၄. ကညီၤဘျးထံၣ်တၢ်အိၣ်ဖျိၣ် စ့ကဖိ

- (၁) သရၣ်ဒိၣ်ဖျူအဲးဖိခး

၅. အီးစကြၢၤလယၢ်ကညီၤဘျးထံၣ်တၢ်အိၣ်ဖျိၣ်သကိးတၢ်အိၣ်ဖျိၣ်

- (၁) သရၣ်ဒိၣ်အဲထနံၣ်ထီ
- (၂) ပဒိၣ်ဖိလံကိၣ်
- (၃) သရၣ်စၢ်ဘျၣ်

၆. ကီၢ်အမဲရကၤကညီၤဘျးထံၣ်တၢ်အိၣ်ဖျိၣ်သကိးတၢ်အိၣ်ဖျိၣ်

- (၁) သရၣ်ဒိၣ်ဆၣ်မူ
- (၂) သရၣ်ဒိၣ်လၢၢ်ထူ
- (၃) သရၣ်ဖျိးစိသီ

၇. ကီၢ်ဖုလဲၣ်ကညီၤဘျးထံၣ်တၢ်ရူလိၣ်မုၢ်လိၣ်

- (၁) သရၣ်ဒိၣ်လးစ့အူ

၈. ပှးဟ့ၣ်ကူၣ်ဟ့ၣ်ဖးတၢ်

- (၁) သရၣ်ဒိၣ်ဒီးကထၢၣ်အိၣ်န့ၣ်ညိၣ်
- (၂) သရၣ်ဒိၣ်ယဟးလုလုလး

**ဟိန်ခိန်ဒီဗျာန်ကညီဘျာထံတၢ်ရုလိင်မုခ်လိင်ပွဲထီၣ် (၄) ဘျီတဘျီ
တၢ်တိၣ်ထူ-“ပုၤဂီၢ်မုၢ်လၢဆၢကတီၢ်ခဲအံၤ” အ့ၤစတၢ် ၄:၁၄**

လၢယုၤ(၅)သီ, ၂၀၁၁ နံၣ်
ဟါ (၆:၃၀) နံၣ်ရံၣ်

တၢ်တပတီၢ် - တၢ်အိးထီၣ်မူးတၢ်ရဲၣ်တၢ်ကျဲၤ

- ပုၤဟၢၤလီၢ်ဆုၣ်နီၤ - သရၣ်မုၢ်ဒိၣ်ဒီးကထၢၣ်ကြံထီၣ်ဒုၢ်
- * တၢ်သးဝံၣ်ဆုၣ်နီၤ - သရၣ်ဒိၣ်သးနံၤ
- * တၢ်ဖးဖျါထီၣ်တၢ်ဘါတၢ်ရဲၣ်တၢ်ကျဲၤ - ပုၤဟၢၤလီၢ်ဆုၣ်နီၤ
- * တၢ်ထုကဖၣ်အိးထီၣ်တၢ်ဘါ - ပုၤဟၢၤလီၢ်ဆုၣ်နီၤ
- * တၢ်သးဝံၣ်ရံၣ် - ရံၣ်လိၤလံၣ်စီဆုၣ်ကွီ
- * တၢ်ကတိၢ်တူၢ်လိၣ် - သရၣ်ဒိၣ်သးနံၤ
- က. ပကဘၣ်ဟံးဃာ်တၢ်စူၢ်တၢ်န့ၢ်လၢပုၤကိးကလုၣ်ဒီးအဂီၢ်
- ခ. ပကဘၣ်ဟံးဃာ်ပတၢ်ဆဲးတၢ်လၢလၢအသံအလၢဒီးပကူပကၤ
- ဂ. ပဘၣ်ကျဲးစးမၤတၢ်တမံၤမံၤဒ်သိးပပုၤကညီကဒိၣ်ထီၣ်ထီၣ်
- * တၢ်သးဝံၣ် - ကညီဖိလၢခါဆူညါ
- * ဖးလံၣ်စီဆုၣ် - အ့ၤစတၢ် ၄:၁၄ - ပုၤဟၢၤလီၢ်ဆုၣ်နီၤ
- * ကမျၢၢ်ထါသးဝံၣ် - သီ ၃၆၄ “လၢနတၢ်စၢ်စၢ်, မုၢ်ယကဲထီၣ်ယဲ”
- * ပုၤဟ့ၣ်တၢ်ကစီၣ် - သရၣ်ဒိၣ်ရံၣ်ဘၢးထွ
- က. ပၣ်ဖိုၣ်တၢ်န့ၢ်လၢပကကွၢ်ဆၢၣ်မဲၣ်တၢ်
- ခ. လူၤတၢ်ဃူတၢ်ဖိလၢပကကွၢ်ဆၢၣ်မဲၣ်တၢ်
- * တၢ်သးဝံၣ်ရံၣ် - စုကဖိကညီဘျာထံတၢ်အိၣ်ဖိုၣ်
- * တၢ်သးဝံၣ်ရံၣ် - မုၢ်ယုၤလံၣ်စီဆုၣ်ကွီ
- * တၢ်ထုကဖၣ် - သရၣ်ဒိၣ်ဒီးကထၢၣ်စဲမၢၣ် (KKBC)
- * တၢ်ဒုးသ့ၣ်ညါလိၣ်သး - ပုၤဘၣ်မူဘၣ်ဒါ, ကီၢ်ခၢၣ်စးတဖၣ်
- * တၢ်ဘိးဘၣ်သ့ၣ်ညါ - သရၣ်ဒိၣ်သးနံၤ, သရၣ်မုၢ်ဒိၣ်ဒီးကထၢၣ်ကြံထီၣ်ဒုၢ်
- * ထါသးဝံၣ်ပျၢ်တၢ် - အိယဒီပုၤဝဲၢ်သးဘိသ့ၣ်
- * ဆိၣ်ဂ့ၤပျၢ်တၢ် - သရၣ်ဒိၣ်ဒီးကထၢၣ်လၢဂါဝါ

ခံပတီၢ်တပတီၢ် - တၢ်မၤလၢကပီၤ

- ပုၤဟၢၤလီၢ်ဆုၣ်နီၤ - ပဒိၣ်ဖိလံကွီၣ်
- * ပုၤဒီးဘၣ်တၢ်လၢကပီၤတဖၣ်-
 - ၁. သရၣ်မုၢ်စုဘုၣ် (ကီၢ်ပယီၤ)
 - ၂. သ့ၣ်ခိၣ်ဖိအူ (ကီၢ်ကွီၣ်တဲၣ်)
 - ၃. သုးခိၣ်ဒိၣ်စိစီၤလူၢ်ခါ (ကီၢ်ကွီၣ်တဲၣ်)
 - ၄. နီၢ်မုၢ်ရံၣ်ဖံ (ကီၢ်အုဒယၣ်)
 - ၅. စီၤအဲၣ်သးခု (ကီၢ်စုကဖိ)
 - ၆. စီၤသးခု (ကီၢ်စုကဖိ)

- * ပုဂံဟုတ်လီၤခိၣ်ဖးတဖၣ်-
 - ၁. ဒီးကထာၣ်ကွဲးဖရံၣ်အဲခဲးစာၣ်
 - ၂. သရၣ်ဒိၣ်ဒီးကထာၣ်အီၣ်န့ၣ်ညိၣ်
 - ၃. ဒီးကထာၣ်စိၣ်ဘူ
 - ၄. သရၣ်ဒိၣ်ဒီးကထာၣ်လၢၣ်ဝါ
 - ၅. သရၣ်မုၣ်ဒိၣ်ဒီးကထာၣ်ကြိထာၣ်ဒုၣ်

သၢပတီၣ်တပတီၣ် - သးခၢ်အတၢ်ရူလိၣ်မုၣ်လိၣ်

* ဘၣ်တၢ်တီၣ်ခိၣ်ရိၣ်မဲအီၤလၢ သရၣ်ဖျိးစိၣ်သီ ဒီးအသကိးတဖၣ်

လါယုၤ ၆ သီ, ၂၀၁၁ နံၣ်

- ဂီၤ (၇:၃၀-၈:၀၀)န့ၣ်ရံၣ် - ဂီၤတၢ်ဘါ - ကီၢ်အမဲရကၤ
- ဂီၤ (၈:၀၀-၉:၀၀)န့ၣ်ရံၣ် - တၢ်သိၣ်လိလံၣ်စီဆံ - သရၣ်ဒိၣ်မါစုလၢၣ်
- ဂီၤ (၉:၁၅-၁၁:၀၀)န့ၣ်ရံၣ် - တၢ်ဟ့ၣ်ထီၣ် - သရၣ်ဒိၣ်ဒီးကထာၣ်ဒိၣ်စု
- ဟါ (၇:၀၀-၇:၃၀)န့ၣ်ရံၣ် - ဟါတၢ်ဘါ - အီးစတြေလယၣ်, နဲၣ်သလဲၣ်
- ဟါ (၇:၃၀-၉:၃၀)န့ၣ်ရံၣ် - ကီၢ်တဖၣ်အတၢ်ပၣ်ဖျါ - အမဲရကၤ, ခဲနဒုၢ်, အီးစတြေလယၣ်, Filand.

လါယုၤ ၇ သီ, ၂၀၁၁ နံၣ်

- ဂီၤ (၇:၃၀-၈:၀၀)န့ၣ်ရံၣ် - ဂီၤတၢ်ဘါ - ခုၣ်ခုၣ်ဘံၣ်စံၣ်
- ဂီၤ (၈:၀၀-၉:၀၀)န့ၣ်ရံၣ် - တၢ်သိၣ်လိလံၣ်စီဆံ - သရၣ်ဒိၣ်ဒီးကထာၣ်ယဟးလုလုလး
- ဂီၤ (၉:၁၅-၁၁:၀၀)န့ၣ်ရံၣ် - တၢ်ဟ့ၣ်ထီၣ် - သရၣ်ဒိၣ်ဒီးကထာၣ်ယံၤအုလး
- ဟါ (၇:၀၀-၇:၃၀)န့ၣ်ရံၣ် - ဟါတၢ်ဘါ - ကီၢ်စုကဖိ
- ဟါ (၇:၃၀-၉:၃၀)န့ၣ်ရံၣ် - ကီၢ်တဖၣ်အတၢ်ပၣ်ဖျါ - မလုရၢၤ, စုကဖိ, KKBC, TKBC, KBC.

လါယုၤ ၈ သီ, ၂၀၁၁ နံၣ်

- ဂီၤ (၇:၃၀-၈:၀၀)န့ၣ်ရံၣ် - ဂီၤတၢ်ဘါ - TKBC
- ဂီၤ (၈:၀၀-၉:၀၀)န့ၣ်ရံၣ် - တၢ်သိၣ်လိလံၣ်စီဆံ - သရၣ်ဒိၣ်ဒီးကထာၣ်အီၣ်န့ၣ်ညိၣ်
- ဂီၤ (၉:၁၅-၁၁:၁၅)န့ၣ်ရံၣ် - တၢ်ဟ့ၣ်ထီၣ် - Dr. Somboon
- တၢ်ဟ့ၣ်ထီၣ်လၢသးစၢ်တဖၣ် - (၁) Naw Winsome Paul
(၂) Thra Wah Doh
(၃) Saw Tha Ku
- ဟါ (၁:၀၀-၄:၃၀)န့ၣ်ရံၣ် - ကမျၢၢ်တၢ်အိၣ်ဖျိၣ်
- ဟါ (၄:၃၀-၅:၀၀)န့ၣ်ရံၣ် - တၢ်ပၣ်စီဆံသးတၢ်ဘါ - KBC.
- ဟါ (၅:၀၀)န့ၣ်ရံၣ် - တၢ်အိၣ်ဘူၣ်စီဆံ - KBC.
